

မြေယာဆိုင်ရာ ဥပဒေ၊ ဥပဒေကြမ်းများ အလုပ်ရုံဆွေးနွေးပွဲ (မွန်ပြည်နယ်)

သဘောထားထုတ်ပြန်ချက်

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၀-၁၁ ရက်နေ့ မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် မြေယာအရေး စိတ်ပါဝင်စားသူ ဒေသခံတိုင်းရင်းသားတို့သည် မြေယာဆိုင်ရာ ဥပဒေ၊ ဥပဒေကြမ်းများ အလုပ်ရုံဆွေးနွေးပွဲ တစ်ရပ်ကျင်းပခဲ့ပြီး မွန်ပြည်နယ်မှ မြို့နယ်အသီးသီးကိုယ်စားလှယ်များ၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းမှ ဒေသခံတိုင်းရင်းသား ကိုယ်စားလှယ်ပေါင်း (၁၄၂)ဦး ပါဝင်တက်ရောက်ကြပြီး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။

၎င်းအလုပ်ရုံဆွေးနွေးပွဲတွင် (၂၀၁၂) လယ်ယာမြေဥပဒေ၊ (၂၀၁၂) မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း စီမံခန့်ခွဲရေးဥပဒေ၊ (၂၀၁၇) မြေသိမ်းဥပဒေကြမ်း နှင့် (၂၀၁၇) သစ်တောဥပဒေ ပြင်ဆင်သည့် ဥပဒေမူကြမ်း တို့ကို ဆွေးနွေးခဲ့ပြီးနောက်တွင် လက်ရှိမြေယာဆိုင်ရာ ဥပဒေ၊ ဥပဒေကြမ်းများနှင့် ပတ်သက်၍ အောက်ပါ သဘောထားထုတ်ပြန်ချက်ကို ထုတ်ပြန်လိုက်ပါသည်။

(၁) ကျွန်ုပ်တို့ ဒေသအတွင်းရှိ အသုံးပြုနေလျက်ရှိသည့် မြေ သည် ဘိုးဘွားအစဉ်အဆက် ကတည်းက "အမွေ" ဖြစ်ပြီး မိရိုးဖလာမြေယာပိုင်ဆိုင်ကျင့်သုံးမှုအရ လက်ဆင့်ကမ်း လက်လွှဲ လက်ပြောင်း ရယူ လုပ်ကိုင်ခဲ့ကြသည်။ သို့သော် (၂၀၁၂) လယ်ယာမြေဥပဒေ နှင့် (၂၀၁၂) မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း စီမံခန့်ခွဲရေးဥပဒေ တို့တွင် မိမိတို့၏ မိရိုးဖလာမြေအသုံးပြုမှုကို အသိအမှတ်ပြုထားခြင်းမရှိကြောင်းနှင့် လုပ်ကွက်ငယ်တောင်သူများ၊ တိုင်းရင်းသား လူနည်းစုများအားလုံးအတွက် မြေယာပိုင်ဆိုင်မှု အခွင့်အရေးအား လျစ်လျူရှုထားခဲ့သည်။

(၂) (၂၀၁၂) လယ်ယာမြေဥပဒေနှင့် (၂၀၁၇) ပြင်ဆင်သည့် ဥပဒေမူကြမ်း တွင် တစ်ဦးချင်း လယ်ယာမြေလုပ်ပိုင်ခွင့်ကိုသာ ပြဌာန်းထားသည့်အတွက် တိုင်းရင်းသားဒေသများအပါအဝင် လက်တွေ့ မြေပြင်တွင် ကျင့်သုံးနေသော မြေယာပိုင်ဆိုင် အသုံးပြုမှုစနစ်များနှင့် ကိုက်ညီမှုမရှိသည့်အပြင် အသိအမှတ်ပြုထားခြင်းမရှိသည်ကို တွေ့ရှိရသည်။ ထို့ပြင် တိုင်းရင်းသား လူမျိုးများ၏ ယဉ်ကျေးမှု နှင့် လူမှုရေးတရားမျှတမှုထောင့်မှလည်း ထည့်သွင်းရေးဆွဲထားခြင်းမရှိပဲ ဈေးကွက် စီးပွားရေးအတွက်ကိုသာ အသားပေးရေးဆွဲထားသည်ကိုတွေ့ရှိရသည်။

(၃) ကျွန်ုပ်တို့၏ မိရိုးဖလာပိုင်ဆိုင်မှု အရ ကျေးရွာများ ဝန်းကျင်တွင် ပုဂ္ဂလိကပိုင်မြေ၊ အများပိုင်မြေများ ဖြစ်သည့် သာသနာ့မြေ၊ သုသာန်မြေ၊ အားကစားကွင်းမြေ၊ နတ်ကွန်းမြေ၊ စားကျက်မြေ အစရှိသည့်မြေများ၊ တောတောင်မြေများသာ ရှိပြီး 'မြေလွတ်၊ မြေလပ်၊ မြေရိုင်း' ဟူ၍ မရှိပါ။ မြေလွတ်၊ မြေလပ် မြေရိုင်းများဥပဒေနှင့် ပြင်ဆင်သည့် ဥပဒေမူကြမ်း (၂၀၁၇) အောက်တွင် တိုင်းရင်းသားများ အပါအဝင် လယ်ယာမြေလုပ်ကိုင်သူအများစုသည် 'ကျူးကျော်နေထိုင်သူများ' အဖြစ် သတ်မှတ်ခံရသည့် အခြေအနေဖြစ်လျက် ရှိသည်။ ထို့ကြောင့် (၂၀၁၂) မြေလွတ်၊ မြေလပ်၊ မြေရိုင်း စီမံခန့်ခွဲမှု ဥပဒေကို ပြန်လည်ပြင်ဆင်မည့်အစား 'လုံးဝ' ပယ်ဖျက်ရန် တစ်ညီတစ်ညွတ်တည်း အကြံပြုအပ်ပါသည်။

(၄) (၂၀၁၇) မြေသိမ်းဥပဒေကြမ်း သည် လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ၊ ဒီမိုကရေစီစံများနှင့် တိုင်းရင်းသား အခွင့်အရေးများကို ဆန့်ကျင်လျစ်လျူရှုပြီး မြေသိမ်းခြင်းကို အချိန်မရွေး တရားဝင် ဆောင်ရွက်ရန် ရည်ရွယ်ထားသည်ကိုတွေ့ရှိရသည်။ ထို့ပြင် မြေသိမ်းဥပဒေကြမ်းသည် လက်ရှိ တည်ဆောက်နေသော အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ထိခိုက်စေနိုင်ပြီး ပဋိပက္ခများ ဖြစ်ပေါ်စေရန် တွန်းပို့နိုင်သည့်အတွက် ပြဌာန်း အတည်မပြုသင့်ပါ။

(၅) (၂၀၁၇) သစ်တောဥပဒေမူကြမ်း သည် ဗဟိုချုပ်ကိုင်မှုများလွန်းနေခြင်း၊ မိရိုးဖလာထုံးထမ်းစဉ်လာများ အသိအမှတ်ပြုမှု မရှိခြင်း၊ ရှေ့နောက် ဆက်စပ်မှု အားနည်းချက်များရှိနေခြင်း၊ အမှန်တကယ် ဒေသခံပြည်သူများ အသုံးပြုနေသည့် စနစ်များနှင့် ကိုက်ညီမှုမရှိသည်ကိုတွေ့ရှိရသည်။ သစ်တောဧရိယာ သတ်မှတ်ရာတွင် ဒေသခံပြည်သူတို့ ထိန်းသိမ်းလျက် အသက်မွေးဝမ်းကျောင်းမှီခိုသည့် သစ်တောမြေများကို တရားဝင်သိမ်းနိုင်ရန် တွန်းပို့လျက်ရှိသည်။

(၆) သို့ဖြစ်ပါ၍ (၂၀၁၂) လယ်ယာမြေဥပဒေနှင့် (၂၀၁၇) ပြင်ဆင်သည့် ဥပဒေကြမ်း၊ (၂၀၁၂) မြေလွတ်၊ မြေလပ်၊ မြေရိုင်း စီမံခန့်ခွဲမှု ဥပဒေ နှင့် (၂၀၁၇) ပြင်ဆင်သည့် ဥပဒေကြမ်း၊ (၂၀၁၇) သစ်တောဥပဒေ ပြင်ဆင်သည့် ဥပဒေမူကြမ်း နှင့် (၂၀၁၇) မြေသိမ်းဥပဒေကြမ်း တို့သည် ဒေသခံပြည်သူများ၏ ဘဝအသက်မွေးဝမ်းကျောင်း၊ ယဉ်ကျေးမှု၊ လူ့ဂုဏ်သိက္ခာတို့အတွက် မှီခိုရာ မြေ၊ ရေ၊ သစ်တော၊ စားကျက်မြေ အစရှိသည်တို့ကို ကြီးမားစွာ ခြိမ်းခြောက်လျက်ရှိသည်။

(၇) အချုပ်အားဖြင့် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့် ကိုက်ညီမှုမရှိသည့်အပြင် မြေယာပဋိပက္ခ ပိုမိုဖြစ်ပေါ်စေနိုင်သည့် (၂၀၁၂) မြေလွတ်၊ မြေလပ်၊ မြေရိုင်း စီမံခန့်ခွဲမှုဥပဒေအား လုံးဝ ပယ်ဖျက်ရန်၊ ဒေသခံတိုင်းရင်းသားများ နှင့် မြေယာပညာရှင်များ ထိရောက်စွာ ပူးပေါင်းပါဝင်သည့် လယ်ယာမြေဥပဒေ အသစ် တစ်ရပ် ရေးဆွဲရန် နှင့် တိုင်းရင်းသား ပြည်သူလူထုများ၏ မြေယာအခွင့်အရေးများအား ထည့်သွင်းရေးဆွဲထားသည့် "မြေယာ ဥပဒေ သစ်များ" မပေါ်ပေါက်သရွေ့ (၂၀၁၇) မြေသိမ်း ဥပဒေကြမ်းအား ပြဌာန်းခြင်း မပြုရန် ဒေသတွင်း မြေယာအရေးလှုပ်ရှားသူများနှင့် ဒေသခံတောင်သူများမှ အလေးအနက် ထုတ်ပြန်ကြေညာလိုက်သည်။

**ထုတ်ပြန်ကြေညာချက်နှင့်ပတ်သက်၍ ဆက်သွယ်ရန် လူပုဂ္ဂိုလ်များ**

- (၁) ဦးဝင်းစိုး (ကျိုက်ထို) ၀၉ ၄၂၅၃၁၆၂၅၀
- (၂) ဦးဇင်အောင်ကျော်ထင် (မော်လမြိုင်) ၀၉ ၄၂၅၃၁၀၆၆၆၊ ၀၉ ၄၂၃၀၀၅၅၆၉
- (၃) နိုင်ချွန်း (ဆွေးနွေးပွဲ ဖြစ်မြောက်ရေး ကော်မတီ) ၀၉ ၄၅၁၀၆၄၆၆၀
- (၄) စောမောင်ကြီး (ကရင်ပြည်နယ်) ၀၉ ၇၉၂၈၀၀၄၁၆
- (၅) ခမ္မန်း (ဒို့မြေကွန်ရက်) ၀၉ ၄၀၁၆၀၁၈၂၂